

ထိုးထွဲ နှု၊ <hto: hlwa> 手锯
 ထိုးဝါး နှု၊ <hto: wa:> 竹篙
 ထိုးဝင် က၊ <hto: win> 插入，突入
 ထိုးသား နှု၊ <hto: dha:> ①撑船的船夫 ②赌局中押宝的人
 ထိုးသတ် က၊ <hto: that> ①戳，(用刺刀)刺 ②拳打，拳击： ~ ပုတ်ခတ်သည်။ 搏斗。 / သူသည်လက်တွေ့ (၇)ပွဲ ~ ဘူးသည်။ 他参加过七次拳击赛。
 ထိုးသုတ် က၊ <hto: thout> (老鹰等)俯冲下来抓走
 ထိုးသွင်း က၊ <hto: thwin:> 塞进，插入
 ထိုးဟပ် က၊ <hto: hat> 照耀： နံနက်ခင်းနေရောင်ခြည်သည်ပင်လယ်ရေပြင်ကို ~ နေ၏။ 朝阳照耀着海面。
 ထိုးအံ နှု၊ <hto: an> (写字桌等的)活动抽板
 ထိုးအပ် က၊ <hto: at> 拱手交给，塞给，推给： ရှိပုပုလှည်းများကိုချစ်တီးလက်သို့ ~ ကြရပါသည်။ 只好把仅有的一点东西都交给了高利贷主。
 ထံ ဝါ၊ <htan> (书)状语助词表方位，意即“……处”，“……那里”： သူ့ဖခင် ~ ပြန်လာသည်။ 回到他父亲身边。 / သူ့ ~ ရှိသည်။ 在他那儿有。
 ထံကျာ နှု၊ <htan t-ra> 乐声
 ထံနီးထံပါး နှု၊ <htan ni: htan ba:> (罕)身旁，旁边
 ထံပါး နှု၊ <htan ba:> 旁边，近旁： သူ့ ~ ညွှပ်နေသည်။ 就呆在他身边。
 ထံမှ ဝါ၊ <htan hma> 从(某人、某团体处)： လူထု ~ လူထုထံသို့ 从群众中来，到群众中去
 ထံမှောက် နှု၊ <htan hmaut> 面前
 ထံရင်း နှု၊ <htan yin:> = ထံပါး
 ထံသို့ ဝါ၊ <htan dho> 向……，致(某人、某团体)： ပြည်သူ့ပြည်သားတစ်ရပ်လုံး ~ 致全国人民书
 ထုံပိုင်းထုံပိုင်း က၊ <hton' bain: hton' bain:> 断断续续： အချို့ကျားနယ်၌ ~ ဖတ်ခဲ့ရသည်။ 在一些杂志上陆陆续续读到过。 / ~ ရေးခဲ့ရတယ်။ 只能断断续续地写。 / ရင်းနေ့ ~ မိုးမပြတ်ရွာသွန်းသည်။ 那天，雨断断续续地下个不停。
 ထုံပိုင်းထိုင် က၊ <hton' bain: htain> 两腿向一侧蜷曲而坐 (多为妇女坐法)
 ထုံပိုင်းစေ့ က၊ <hton' bain: nei> = ထုံပိုင်းထိုင်
 ထုံ နှု၊ <hton> ①手脚发沉，麻木： အကြော ~ သည်။ 神经麻木。 ②呆痴： အတော် ~ ထုံလှပဲ။ 真是个傻人。 ③有香味： အနံ့ ~ သည်။ 气味芬芳。 ④习以为常，惯于： ဝါသနာ ~ သည်။ 有…爱好。 ⑤反复做有成就： သိလ ~ သည်။ 信守戒条。 / ပညာ ~ သည်။ 有学问。
 ထုံကိုင် နှု၊ <hton kain> 麻木
 ထုံကျဉ်း နှု၊ <hton kyin> 麻木，发麻

ထုံကြိုင် နှု၊ <hton kyain> 芳香，香气扑鼻
 ထုံဆေး နှု၊ <hton zei:> 局部麻醉剂
 ထုံဆွတ် နှု၊ <hton hsut> 芬芳，芳香
 ထုံတေ နှု၊ <hton tei> 麻木不仁
 ထုံထိုင်း နှု၊ <hton htain:> 迟钝，麻木，(意志)消沉，မေ့ဆေးကိုအသုံးပြုကာ ~ စေသည်။ 用麻醉剂使之麻醉。 / စိတ်ဓာတ် ~ သည်။ 意志消沉。 / ထုံထုံထိုင်းထိုင်းဖြစ်နေသည်။ 懒洋洋，无精打采。
 ထုံနာ နှု၊ <hton na> 【医】麻痹症
 ထုံနာကိုင် က၊ <hton na kain> 患麻痹症
 ထုံနာကျဉ်းနာ နှု၊ <hton na kyin na> = ထုံနာ
 ထုံနာခို နှု၊ <hton na zo/hton n-zo> 【医】(因缺乏维生素B而引起的)脚气病
 ထုံပေ နှု၊ <hton pei> 麻木不仁： ဥာဏ် ~ သည်။ 智力差。
 ထုံပေနာပေ က၊ <hton pei na pei> 迟钝
 ထုံပေပေ က၊ <hton pei bei> ①赖在那里不走： ကျောင်းမတက်ချင်လို့ ~ လုပ်နေတယ်။ 赖着不肯上学。 ②麻木不仁，慢吞吞
 ထုံပေါင်းချက်နည်း နှု၊ <hton baun: khyet ni:> 一种蒸饭方法
 ထုံပြော့ နှု၊ <hton byaw> 一种妇女病
 ထုံမွှမ်း နှု၊ <hton mun:> 馨香
 ထုံမွှေး နှု၊ <hton hmwei:> 芳香，芬芳
 ထုံမွှမ်း နှု၊ <hton hmun:> = ထုံမွှမ်း
 ထုံယစ် က၊ <hton yit> 沉迷，沉醉，迷恋
 ထုံယိုး နှု၊ <hton yo:> (迷信)古代炼丹术，炼金术
 ထုံလှိုင် နှု၊ <hton hlain> 芳香，芬芳
 ထုံသင်း I နှု၊ <hton dhin:> 成块的香料 II နှု၊ <hton thin:> 芳香，芬芳
 ထုံ I က၊ <hton:> 打结，盘(餐)： ထံထုံး ~ သည်။ 盘发髻。 / ခြံ ~ သည်။ 打绳结。 / ကောက်ရိုးကို ~ သည်။ 捆稻草。 / အကြော ~ 【医】静脉曲张 II နှု၊ <hton:> ①习惯，惯例，习俗，传统： ရှေး ~ 老传统 ②石灰： မခောက် ~ 生石灰 / ခောက် ~ 熟石灰 / ကျောလက်ကို ~ လိုခြေရေ နို့ရောက်နိုင်သည်။ 精通诗词。 ③水潭 III ဝါ၊ <hton:> 捆： မြက်တ ~ 一捆草
 ထုံကျက် နှု၊ <hton: gyet> 熟石灰
 ထုံကျောက် နှု၊ <hton: gyaut> 石灰石
 ထုံကြက်တက်ရေ နှု၊ <hton: kyet tet yei> 石灰水沉淀后在上面的清水
 ထုံခြောက်ဆင် နှု၊ <hton: gyaut hsin> 浅橙色
 ထုံခြောက်ရောင် နှု၊ <hton: gyaut yaun> = ထုံခြောက်ဆင်
 ထုံခံ နှု၊ <hton: zan> 惯例，风俗，传统： ~ အတိုင်းသူတို့မလာကြဘူး။ 和往常一样他们都没来。